

အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်တွင်အ
ထူးနည်းပညာကျွမ်းကျင်လုပ်သားစနစ်နှင့်ပတ်
သက်သောအသိပညာပေးစာတမ်း
(အထူးနည်းပညာကျွမ်းကျင်နိုင်ငံခြားသားသုံး)

၂၀၂၃နှစ်မတ်လ

Art Globalကုမ္ပဏီလီမိတက်

(ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ
ခန့်အပ်တာဝန်ပေးထားသော)

နိဒါန်း

1
နေထိုင်ခွင့် “အထူးနည်းပညာကျွမ်းကျင်
နံပါတ် ၁”

၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ၅ နှစ်ကြာကာလအတွင်း လူအယောက် ၃၄၅၀၀၀ ,
အားလက်ခံရန်မျှော်မှန်းထားသည့်နေထိုင်ခွင့် “အထူးနည်းပညာကျွမ်းကျင်” အစီအစဉ်အား ၂၀၁၉ ခုနှစ်၇လပိုင်း
တွင်စတင်ခဲ့ပါသည်။

“အထူးနည်းပညာကျွမ်းကျင်” ဖြင့်အလုပ်လုပ်ကိုင်နိုင်သောနယ်ပယ်မှာလက်ရှိတွင်
လုပ်ငန်း၁၂မျိုးရှိပြီး၊ လူအယောက် ၃၅၀၀၀ ကိုလက်ခံရန်မျှော်မှန်းထားသည့်လုပ်ငန်းကအဆောက်အဦးသန့်ရှင်း
ရေးနယ်ပယ်ဖြစ်ပါသည်။

2
နေထိုင်ခွင့် “အထူးနည်းပညာကျွမ်းကျင်
နံပါတ် ၁” တွင် လုပ်ကိုင်ရန်အတွက်

ဤလက်စွဲစာအုပ်တွင်

၁။ “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁” စနစ်၏ခြုံငုံသုံးသပ်ချက်

၂။ “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁” အဖြစ်အလုပ်လုပ်ကိုင်ရန်

၃။ အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်၏ “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁”

၄။ နိုင်ငံတွင်းဝင်ရောက်ခြင်း၊ နေထိုင်မှုဘဝထောက်ပံ့ခြင်း မိတ်ဆက်

တို့ဖြင့်ဖွဲ့စည်းထားပါသည်။

3
အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်၏
“အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁”

ဤလက်စွဲစာအုပ်တွင် နိုင်ငံရပ်ခြားတွင်လူသိနည်းပါးသော ဤအဆောက်အဦးသန့်ရှင်းရေးနယ်ပယ်
အလုပ်နှင့်ပတ်သတ်၍ နားလည်ရလွယ်ကူစေမည့် အချက်များကိုရှင်းပြသွားပါမည်။

လက်ရှိအဆောက်အဦးသန့်ရှင်းရေးနယ်ပယ်၌လုပ်ကိုင်မည့်အထူးနည်းပညာကျွမ်းကျင်နိုင်ငံခြား
သားသည် ၁၁၃၃ ယောက်ရှိလာပြီး (၂၀၂၂ ခုနှစ်ဇူလိုင်လပိုင်းကုန်) အထူးနည်းပညာကျွမ်းကျင်နိုင်ငံခြားသားအရေအ
တွက်ကတဖြည်းဖြည်းတိုးများလာသော ဤအဆောက်အဦးသန့်ရှင်းရေးနယ်ပယ်၏ အလုပ်သည်
မည်သို့သောလုပ်ငန်းဖြစ်သည်နှင့်ပတ်သတ်၍ ဤစာတမ်းမှတဆင့်နားလည်သွားမည်ဆိုလျှင်ဝမ်းသာပါသည်။

4
နိုင်ငံတွင်းဝင်ရောက်ခြင်း၊
နေထိုင်မှုထောက်ပံ့ခြင်း မိတ်ဆက်မှု

ဤလမ်းညွှန်စာအုပ်ကို ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏
တာဝန်ပေးထားသော ပရောဂျက်တစ်ခုဖြစ်သည့် “အဆောက်အအုံ သန့်ရှင်းရေးနယ်ပယ်တွင် နိုင်ငံခြားသား
အလုပ်သမားများ လက်ခံခြင်းစနစ်၏ သင့်လျော်မှုအပေါ် စစ်တမ်းများစုစည်းမှု” မှ ဖန်တီးထားခြင်းဖြစ်ပြီး
အထူးနည်းပညာကျွမ်းကျင်မှုဖြင့်အဆောက်အအုံသန့်ရှင်းရေးနယ်ပယ်တွင်အလုပ်လုပ်ကိုင်ရန်အတွက်
ခိုင်မာသော လုပ်ဆောင်ချက်များဆီသို့ဦးတည်စေမှု ဖြစ်ပေါ်လာစေမည်ဆိုရင်ဝမ်းသာပါသည်။

ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ခန့်အပ်တာဝန်ပေးထားသော
“အဆောက်အအုံ သန့်ရှင်းရေးနယ်ပယ်တွင် နိုင်ငံခြားလူစွမ်းအားအရင်းအမြစ်များ လက်ခံခြင်းအတွက်
သင့်လျော်သောစနစ်အတွက် ပြည့်စုံသော စစ်တမ်း”

၂၀၂၂ နှစ် ဘဏ္ဍာရေးနှစ် Art Global ကုမ္ပဏီလီမိတက်

5
မှီခိုချုပ်

နိဒါန်း	2
1. နေထိုင်ခွင့် “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁”	4
1.1 အထူးနည်းပညာကျွမ်းကျင် နံပါတ်၁” ဧကထူးခြားချက်	4
2. နေထိုင်ခွင့် “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁”တွင် လုပ်ကိုင်ရန်အတွက်	6
2.1 အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁ တွင် လုပ်ကိုင်ရန်အတွက် (အလုပ်မဝင်ခင်အထိ လုပ်ငန်းစဉ်) အလုပ်မဝင်ခင်စီးဆင်းပုံ)	6
2.2 “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁” တွင် လုပ်ကိုင်ရန်အတွက်	အခြေအနေများ 8
3. အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်၏ “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁”	10
3.1 အဆောက်အဦးသန့်ရှင်းရေးအလုပ်နှင့်ပတ်သတ်၍	10
3.1.1 သန့်ရှင်းရမည့်နေရာ	10
3.1.2 သန့်ရှင်းရမည့်နည်းလမ်း	10
3.1.3 အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း၏ဝင်ငွေ	12
3.1.4 အသက်မွေးဝမ်းကြောင်းလုပ်ငန်းမြှင့်တင်ရေး	12
3.1.5 အဆောက်အဦးသန့်ရှင်းရေးတွင် လုပ်ကိုင်နေကြသော စီနီယာများ၏အသံ	13
3.1.6 အလုပ်အကိုင်ရှာဖွေနည်း	14
3.1.7 အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်တွင် “အထူးနည်းပညာကျွမ်းကျင်နံပါတ်၁” ကိုရယူရန်အတွက်?	14
3.1.8 စာမေးပွဲအတွက် စာလေ့လာနည်း	15
3.1.9 အဆောက်အဦးသန့်ရှင်းရေးနည်းပညာကျွမ်းကျင်စာမေးပွဲအကြောင်းအရာ	16
4. နိုင်ငံတွင်းဝင်ရောက်ခြင်း၊ နေထိုင်မှုထောက်ပံ့ခြင်း မိတ်ဆက်မှု	18
5. နိဂုံးချုပ်	20

၁ ဂျပန် ဝန်ထမ်း
၂ ဝန်ထမ်း
၃ ဝန်ထမ်း
၄ ဝန်ထမ်း
၅ ဝန်ထမ်း

နေထိုင်ခွင့် “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁”

နေထိုင်ခွင့် “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁” တွင် လုပ်ကိုင်ရန်အတွက်

အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်၏ “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁”

နိုင်ငံတွင်းဝင်ရောက်ခြင်း၊ နေထိုင်မှုထောက်ပံ့ခြင်း မိတ်ဆက်မှု

မှီခိုချုပ်

1. နေထိုင်ခွင့် “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁”

1.1 အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁ “” ၏ထူးခြားချက်

1. အထူးနည်းပညာကျွမ်းကျင်သည်ဂျပန်နိုင်ငံ၏ဆိုးဝါးလာသောဂျပန်နိုင်ငံ၏ လုပ်သမားရှားပါးမှုကို ဖြေရှင်းရန်အတွက်သတ်မှတ်ထားသောကျွမ်းကျင်မှုနှင့်နည်းပညာများရှိပြီးလုပ်ငန်းခွင်အတွင်းချက်ချင်းဝင်ရောက်လုပ်ကိုင်နိုင်သော နိုင်ငံခြားသားများအား အလုပ်လုပ်ကိုင်စေမည့် နေထိုင်ခွင့်ဖြစ်သည်။ အထူးနည်းပညာကျွမ်းကျင်တွင် နံပါတ် ၁ နှင့် ၂ ရှိပါသည်။
2. “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁” နှင့် “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၂” တို့သည် အောက်ပါလုပ်ငန်းအမျိုးအစားများတွင် အသီးသီးလုပ်ကိုင်နိုင်ကြသည်။

※ဤလက်စွဲစာအုပ်သည် အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်းကို “အထူးနည်းပညာကျွမ်းကျင်နံပါတ် ၁” ကိုအသုံးပြု၍အလုပ်လုပ်ပုံနှင့်ပတ်သက်ပြီးရှင်းပြသွားမှာဖြစ်ပါသည်။

လုပ်ငန်းအမျိုးအစား	အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁	အထူးနည်းပညာကျွမ်းကျင် နံပါတ် ၂
ဘိုးဘွားစောင့်ရှောက်ရေး	○	
အဆောက်အဦးသန့်ရှင်းရေး	○	
သံထည်ပုံသွင်းလုပ်ငန်း/ အကြီးစားစက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း/လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း	○	
ဆောက်လုပ်ရေးလုပ်ငန်း	○	○
သင်္ဘောဆောက်လုပ်ရေးလုပ်ငန်း	○	○
ကားပြုပြင်ရေးလုပ်ငန်း	○	
လေကြောင်းလုပ်ငန်း	○	
ဟိုတယ်လုပ်ငန်း	○	
စိုက်ပျိုးရေးလုပ်ငန်း	○	
ငါးလုပ်ငန်း	○	
စားကုန်ထုတ်လုပ်ရေး လုပ်ငန်း	○	
စားသောက်ဆိုင်လုပ်ငန်း	○	

- ၁။ ဂါးပျံ့
- ၂။ ဂါးပျံ့
- ၃။ ဂါးပျံ့
- ၄။ ဂါးပျံ့
- ၅။ ဂါးပျံ့

5

နေထိုင်ခွင့် "အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁"

နေထိုင်ခွင့် "အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁" တွင် လုပ်ကိုင်ရန်အတွက်

အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်၏ "အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁" J

နိုင်ငံတွင်းဝင်ရောက်ခြင်း၊ နေထိုင်မှုထောက်ပံ့ခြင်း မိတ်ဆက်မှု

မှီခိုချုပ် ၅

2. နေထိုင်ခွင့် "၁ အထူးနည်းပညာကျွမ်းကျင် နံပါတ်" တွင် လုပ်ကိုင်ရန်အတွက်

2.1 အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁ တွင် လုပ်ကိုင်ရန်အတွက် (အလုပ်မဝင်ခင်အထိ လုပ်ငန်းစဉ်) အလုပ်မဝင်ခင်စီးဆင်းပုံ)

1. လက်ရှိတွင် ဂျပန်နိုင်ငံနေထိုင်လျက်ရှိပြီး နည်းပညာကျွမ်းကျင်အလုပ်သင်အဖြစ် လုပ်ကိုင်နေသူဆိုလျှင်



- အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်၏နည်းပညာကျွမ်းကျင်အလုပ်သင်သည် နည်းပညာကျွမ်းကျင်အဆင့် ၂ ကိုပြီးထားလျှင် ဂျပန်စာစာမေးပွဲ၊ နည်းပညာစာမေးပွဲများကို ဖြေဆိုရန်မလိုသည့်အတွက် စာရွက်စာတမ်းလုပ်ဆောင်ရန်သက်သာသည်။
- အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်ပြင်ပမှ နည်းပညာကျွမ်းကျင်အလုပ်သင်များသည် ဂျပန်စာစာမေးပွဲအောင်ရန်မလိုသော်လည်း အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်၏အထူးကျွမ်းကျင် နံပါတ် ၁ အကဲဖြတ်စာမေးပွဲအောင်ရန်၊ အဆောက်အဦးသန့်ရှင်းရေးကုမ္ပဏီ၏ဆုံးဖြတ်ချက်ကိုရရှိရန်လိုအပ်သည်။ လက်ရှိကုမ္ပဏီနှင့်သေချာစွာတိုင်ပင်ဆွေးနွေးရမည့်အပြင် စာမေးပွဲအတွက် စာလေ့လာခြင်းနှင့် အလုပ်ပြောင်းရွှေ့ခြင်းကို စတင်လုပ်ဆောင်ကြရမည်။

2. လက်ရှိတွင် ဂျပန်တွင်နေထိုင်နေသော နိုင်ငံခြားပညာတော်သင်ကျောင်းသားဆိုလျှင်



- လက်ရှိတွင်ဂျပန်၌ပညာသင်နေသောနိုင်ငံခြားပညာတော်သင်ကျောင်းသားများ၏အချိန်ပိုင်းအလုပ်လုပ်ချိန်သည်တစ်ပတ်လျှင်၂၈နာရီအတွင်းရှိရမည့်စည်းမျဉ်းရှိသည်။ ထိုအရာကိုမလိုက်နာလျှင်နေထိုင်ခွင့်မပြုတော့သည်များရှိသည်ကို သတိမူကြရအောင် !
- ※ အချို့သောနိုင်ငံခြားပညာတော်သင်ကျောင်းသားများတွင်ဘွဲ့လက်မှတ်မရှိခြင်းကြောင့် အထူးနည်းပညာကျွမ်းကျင်သို့ပြောင်းရွှေ့ရခဲသောသာမကများလည်းရှိသည့်အတွက် ကျောင်းပြီးဆုံးအောင် သေချာတက်ပြီး ဘွဲ့လက်မှတ်ယူကြရအောင်။

3. လက်ရှိတွင် ဂျပန်နိုင်ငံပြင်ပ၌ရှိနေသော နည်းပညာကျွမ်းကျင်အလုပ်သင်အတွေ့အကြုံရှိသူဆိုလျှင် အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်၌နည်းပညာကျွမ်းကျင်အလုပ်သင် နံပါတ် ၂ ကိုပြီးထားလျှင်



- နည်းပညာကျွမ်းကျင်အလုပ်သင် နံပါတ် ၂ ပြီး၍ အမိနိုင်ငံကိုပြန်ပြီးနောက်၊ နောက်တစ်ကြိမ် ဂျပန်တွင်အလုပ်လုပ်ရန်တွေ့မိပါက “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁” တွင် အလုပ်ပြန်ဝင်နိုင်သည်။
- အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်းအမျိုးအစား၏ နည်းပညာကျွမ်းကျင်အလုပ်သင် နံပါတ် ၂ ပြီးဆုံးထားသူဖြစ်ပြီး၊ “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁” တွင် အလုပ်လုပ်ကိုင်လိုလျှင် စာမေးပွဲဖြေရန်မလိုပါ။

၁ ငယ်တန်း
“ငယ်တန်းပညာရေး၊ ဝိဇ္ဇာသိပ္ပံနာမ”
၁၊ ငယ်တန်းပညာရေး၊ ဝိဇ္ဇာသိပ္ပံနာမ

၂ ငယ်တန်း
“ငယ်တန်းပညာရေး၊ ဝိဇ္ဇာသိပ္ပံနာမ”
၂၊ ငယ်တန်းပညာရေး၊ ဝိဇ္ဇာသိပ္ပံနာမ

၃ ငယ်တန်း
“ငယ်တန်းပညာရေး၊ ဝိဇ္ဇာသိပ္ပံနာမ”
၃၊ ငယ်တန်းပညာရေး၊ ဝိဇ္ဇာသိပ္ပံနာမ

၄ ငယ်တန်း
“ငယ်တန်းပညာရေး၊ ဝိဇ္ဇာသိပ္ပံနာမ”
၄၊ ငယ်တန်းပညာရေး၊ ဝိဇ္ဇာသိပ္ပံနာမ

၅ ငယ်တန်း
“ငယ်တန်းပညာရေး၊ ဝိဇ္ဇာသိပ္ပံနာမ”
၅၊ ငယ်တန်းပညာရေး၊ ဝိဇ္ဇာသိပ္ပံနာမ

နေထိုင်ခွင့် “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁”
 နေထိုင်ခွင့် “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁” တွင် လုပ်ကိုင်ရန်အတွက်
 အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်၏ “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁”
 နိုင်ငံတွင်းဝင်ရောက်ခြင်း၊ မိတ်ဆက်မှု
 နေထိုင်မှုထောက်ပံ့ခြင်း မိတ်ဆက်မှု
 နှိုင်းချုပ်

အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်ပြင်ပ အခြားနည်းပညာကျွမ်းကျင်အလုပ်သင်ပြီးထားလျှင်



- အခြားအလုပ်အမျိုးအစားမှ နည်းပညာကျွမ်းကျင်အလုပ်သင် နံပါတ် ၂ ကိုပြီးထားပြီးသော အမိန့်ခံပြန်သူဖြစ်လျှင်၊ ဂျပန်စာစာမေးပွဲဖြေရန်မလိုပါ။ သို့သော် အဆောက်အဦးသန့်ရှင်းရေးနယ်ပယ် အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁ အကဲဖြတ်စာမေးပွဲအား အောင်မြင်ရန်လိုအပ်ပါသည်။

4. လက်ရှိတွင် ဂျပန်နိုင်ငံပြင်ပ၌ရှိနေပြီး ဂျပန်နိုင်ငံတွင်အလုပ်လုပ်ရန် ရည်ရွယ်ထားလျှင်



- “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁” ကိုရယူရန် လိုအပ်သောစာမေးပွဲစာလေ့လာခြင်းများကို လုပ်ဆောင်ပြီး၊ ဂျပန်နိုင်ငံပြင်ပ၌ကျင်းပသော ဂျပန်စာစာမေးပွဲနှင့် နည်းပညာကျွမ်းကျင်စာမေးပွဲများ ကို အောင်မြင်အောင်လုပ်ကြပါစို့။²

2.2 “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁” တွင် လုပ်ကိုင်ရန်အတွက် အခြေအနေများ

အထူးနည်းပညာကျွမ်းကျင်နိုင်ငံခြားသားအဖြစ် အလုပ်လုပ်ကိုင်ရန် အောက်ပါလိုအပ်ချက်များနှင့် ပြည့်စုံရန်လိုအပ်သည်။

1. အသက် ၁၈နှစ်ကျော်ရမည်

² ကာလတိုဗီဇာဖြင့် ဂျပန်နိုင်ငံသို့လာရောက်ပြီး

အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်၏ ဂျပန်နိုင်ငံတွင်းကျင်းပသော စာမေးပွဲကို ဖြေဆိုနိုင်သည်။

2. ကျန်းမာရေးကောင်းမွန်ရမည်
3. ထွက်ခွာရန်အတွက် ချောမွေ့စွာပူးပေါင်းပေးသော နိုင်ငံခြားအစိုးရမှ ထုတ်ပေးထားသော နိုင်ငံကူးလက်မှတ်ရှိရမည်
4. အပ်နှံငွေအခွန်ရှောင်ခြင်းစသည်မရှိရ
5. နိုင်ငံခြားမှအေဂျင်စီထံ ကုန်ကျစရိတ်ကိုပေးချေထားပြီးချိန်တွင် ပမာဏ၊ အသေးစိတ်ကို အပြည့်အဝနားလည်သော အေဂျင်စီထံတွင် သဘောတူညီထားရမည်
6. ပို့ဆောင်သောနိုင်ငံတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်ထားချိန်တွင် ထိုလုပ်ထုံးလုပ်နည်းများမှ တဆင့်သွားရမည်
7. စားစရိတ်၊ နေစရိတ်စသည့် နိုင်ငံခြားသားက တာဝန်ယူရမည့် ကုန်ကျစရိတ်များနှင့် ပတ်သတ်၍ ထိုအရာအတွက်ရရှိမည့် အကျိုးအမြတ်အကြောင်းအရာကို အပြည့်အဝနားလည်ထားသည့်အပေါ်တွင် သဘောတူညီမှုရှိပြီး၊ ထိုကုန်ကျစရိတ်ပမာဏသည် အမှန်တကယ်ကုန်ကျသည့်ပမာဏ ထို့အပြင် အခြားသင့်လျော်သောကုန်ကျစရိတ်လည်းရှိကြောင်းကို အသေးစိတ်ရှင်းပြချက်တွင် ထို့အပြင် အခြားစာမျက်နှာများတွင်လည်း ဖော်ပြထားပြီးဖြစ်ရမည်
8. နယ်ပယ်များ၏ ထူးခြားသော လိုအပ်ချက်နှင့် ကိုက်ညီရမည် (※နယ်ပိုင်ကြီးကြပ်ရေးဌာန၏ ဆုံးဖြတ်ထားသောအကြောင်းကြားစာမှစည်းမျဉ်းများ)

၁	၁၂၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့
၂	၁၂၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့
၃	၁၂၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့
၄	၁၂၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့
၅	၁၂၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့



နေထိုင်ခွင့် "အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁"

နေထိုင်ခွင့် "အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁" တွင် လုပ်ကိုင်ရန်အတွက်

အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်၏ "အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁"

နိုင်ငံတွင်းဝင်ရောက်ခြင်း၊ နေထိုင်မှုထောက်ပံ့ခြင်း မိတ်ဆက်မှု

ခိုခွင့်ချုပ်

3. အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်၏ "အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁"

3.1 အဆောက်အဦးသန့်ရှင်းရေးအလုပ်နှင့်ပတ်သတ်၍

3.1.1 သန့်ရှင်းရေးမည့်နေရာ

ရှေ့ပင်းမော်၊ ဆေးရုံ၊ ဟိုတယ်စသည့် အမျိုးမျိုးသောနေရာများကို သန့်ရှင်းရမည်။

ရှေ့ပင်းမော်



ဤနေရာများအား သန့်ရှင်းရေးကိရိယာများကို အသုံးပြု၍ သန့်ရှင်းမည် !

ဟိုတယ်



ဆေးရုံ



ရုံးအဆောက်အဦး



တက္ကသိုလ်



3.1.2 သန့်ရှင်းရေးမည့်နည်းလမ်း

သုတ်ခြင်း၊ လှည်းကျင်းခြင်း၊ အိမ်သာ၊ ဘေစင် သန့်ရှင်းရေးသည် အခြေခံဖြစ်သည်။

ပြတင်းပေါက်သုတ်သည်နှင့်ပတ်သတ်၍သုတ်ပြီးနောက်မပြောင်စင်ဘဲကျန်ခဲ့သည်များကြောင့်

ကြည့်ရရပ်မဆိုးစေရန် အပြည့်အဝဂရုပြုရန်လိုအပ်သည်။

လှည်းကျင်းသန့်ရှင်းသည့်အခါများတွင်ပတ်ဝန်းကျင်သို့အမှိုက်များမစင်စေရန်စသည်တို့ကိုဂရုပြုရန်လိုအပ်သည်။

အိမ်သာ၊ဘေစင် သန့်ရှင်းရာတွင် အကာအကွယ်လက်အိတ်ဝတ်ဆင်ရန်နှင့် မိမိ၏သန့်ရှင်းရေးကိုလည်း သတိထားရန်လိုအပ်သည်။တဖန်သန့်ရှင်းရေးသုံးကိရိယာများတွင်ဘတ်တီးရီးယားစသည်တို့မပြန့်ပွားစေရန် သန့်ရှင်းရေးမည့်နေရာအလိုက် သန့်ရှင်းရေးသုံးကိရိယာများကို ခွဲခြားအသုံးပြုရန် အရေးကြီးသည်။ (ဥပမာ - အိမ်သာခုံကိုတိုက်ထားသော တဘက်ကို အခြားနေရာတွင်မသုံးရ စသည်)

သီးသန့်သုံးသောသန့်ရှင်းရေးသုံးကိရိယာများ၏အမည်များကိုမှတ်သားထားပြီး၊
သန့်ရှင်းရေးနည်းလမ်းများကိုမှတ်သားထားခြင်းဖြင့်နည်းပညာကျွမ်းကျင်စာမေးပွဲအောင်မြင်ရန်အထောက်အကူရနိုင်သည်။

အိမ်သာ၊ဘေစင်



ပြတင်းပေါက်သုတ်ခြင်း



ကြမ်းပြင်



၁ ဂရုစိုက်မှု
“ငယ်စဉ်ကတည်းက”

၂ ဂရုစိုက်မှု
“ငယ်စဉ်ကတည်းက”

၃ ဂရုစိုက်မှု
“ငယ်စဉ်ကတည်းက”

၄ ဂရုစိုက်မှု
“ငယ်စဉ်ကတည်းက”

၅ ဂရုစိုက်မှု

- 1 နေထိုင်ခွင့် "အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁"
- 2 နေထိုင်ခွင့် "အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁" တွင် လုပ်ကိုင်ရန်အတွက်
- 3 အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်းများကို နယ်လုပ်သားများအား အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁ "၂"
- 4 နိုင်ငံတွင်းဝင်ရောက်ခြင်း၊ နေထိုင်မှုထောက်ပံ့ခြင်း၊ မိတ်ဆက်မှု
- 5 ခိုခင်းချုပ်

3.1.3 အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း၏ဝင်ငွေ

ဂျပန်နိုင်ငံ၏အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်းတွင်အလုပ်လုပ်လျှင် လစာသည်ပျမ်းမျှ ယန်း ၁၇-၁၉ သောင်းခန့် ဖြစ်ပါသည်။

(အကိုးအကား) အဆောက်အဦးသန့်ရှင်းရေးအလုပ်ကမ်းလှမ်းမှု သာဓက

	A ကုမ္ပဏီ (အမြတ်တမ်းဝန်ထမ်း)	B ကုမ္ပဏီ (အမြတ်တမ်းဝန်ထမ်း)
နေရာ	အိုစကာ၊ အအိုချို	ကန်တိုရီယာ
လစာ	ယန်း ၁၇ သောင်း~ (ထောက်ပံ့ကြေးမပါဝင်)	ယန်းသောင်း ၂၀~ (အချိန်ပိုကြေးအပါ)
ကုမ္ပဏီအရွယ်အစား	အလုပ်သမား အယောက် ၁၀၀၀ ကျော်	အလုပ်သမား အယောက် ၅၀၀ ကျော်
အပိုကြေး	လမ်းစရိတ် လူမှုရေးအာမခံကြေး၊ အလုပ်အကိုင်အာမခံကြေး	လစာမဖြတ်နားရက်၊ လမ်းစရိတ်၊ ယူနီဖောင်းငှားပေးခြင်း၊ လူမှုရေးအာမခံကြေး၊ မွေးနေ့ဂုဏ်ပြုပွဲရှိ

အရင်းအမြစ်:၂၀၂၂ခုနှစ်အဆောက်အဦးနယ်ပယ်တွင်နိုင်ငံခြားသားလူစွမ်းအားအရင်းအမြစ်များ လက်ခံခြင်းအတွက် သင့်လျော်သောစနစ် စစ်တမ်း

အလုပ်ရှာဖွေရာတွင်၊အလုပ်ခေါ်သောအချက်အလက်များတွင်ထည့်သွင်းထားသော လစာကိုသာကြည့်လျှင် အခြားနယ်များသည် တိုကျိုထက်လစာနည်းသည်။သို့သော် အမှန်တကယ်တွင် နယ်မြို့များတွင်နေထိုင်စရိတ်သက်သာပြီး၊အိမ်ခလလည်းသက်သာခြင်းစသည့်ကောင်းချက်များလည်းရှိပြီး အမှန်တကယ်လက်ထဲတွင်ကျန်သောငွေပမာဏမှာနယ်မြို့များတွင်လုပ်ကိုင်သူများက ပိုများတတ်သည်။

3.1.4 အသက်မွေးဝမ်းကြောင်းလုပ်ငန်းမြှင့်တင်ရေး

"အထူးနည်းပညာကျွမ်းကျင်နံပါတ်၁"တွင်သန့်ရှင်းရေးအလုပ်သမားအဖြစ်လုပ်ကိုင်ခြင်းကိုလည်းကောင်း၊ ခေါင်းဆောင်နှင့် အကောင်အထည်ဖော်နိုင်သည်။

လုပ်ငန်းအလိုက် အမျိုးမျိုးသော အသက်မွေးဝမ်းကြောင်းလုပ်ငန်းမြှင့်တင်ရေးအဆင့်များရှိသော်လည်း၊ ဥပမာအားဖြင့် အောက်ပါ အသက်မွေးဝမ်းကြောင်းလုပ်ငန်းမြှင့်တင်ရေးအဆင့်များကို စဉ်းစားနိုင်သည်။

- အဆင့် ၁ အထက်လူကြီး၏ စီစဉ်၊ညွှန်ပြမှုများကိုလက်ခံရင်း မိမိ၏အသိဖြင့် သန့်ရှင်းရေးလုပ်နိုင်သည်။
- အဆင့် ၂ ဂျပန်နိယာများကို သင်ပြပေးရင်း ကိုယ်တိုင်လည်း သန့်ရှင်းရေးအလုပ်ကိုလုပ်နိုင်သည်။
- အဆင့် ၃ နည်းပညာကျွမ်းကျင်အလုပ်သင်များနှင့် အခြားသောနိုင်ငံခြားသားများ၏ နည်းပြဆရာ၊ အကြံပေးစသည်တို့ကိုတာဝန်ယူနိုင်သည်။

အဆင့် ၄ လက်ရှိနေရာ၏ခေါင်းဆောင်ဖြစ်လာပြီး၊အဆောက်အဦးပိုင်ရှင်နှင့် ကုမ္ပဏီဝန်ထမ်းများနှင့် ပြောဆိုဆက်ဆံမှုများပြုလုပ်နိုင်သည်။

အဆင့် ၄ လိုမျိုးကာစတန်မှာဖြစ်သောအဆောက်အဦးပိုင်ရှင်နှင့်အဆက်စပ်ရှိပြီး၊
ဂျပန်လူမျိုးဝန်ထမ်းများနှင့်ပြောဆိုဆက်ဆံမှုသည်ကိုပြုလုပ်ရန်အဆင့်မြင့်သော
ဂျပန်စာအရည်အချင်းလိုအပ်ပါသည်။

အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်တွင်အလုပ်စတင်ချိန်မှစ၍လည်းသေချာစွာဂျပန်စာ
ဆက်လေ့လာခြင်းဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းမြှင့်တင်နိုင်ဖို့ အခွင့်အရေးများပါသည်။



3.1.5 အဆောက်အဦးသန့်ရှင်းရေးတွင် လုပ်ကိုင်နေကြသော စီနီယာများ၏အသံ

နိုင်ငံ : ထိုင်းအမျိုးသား

- ၂-၃ ယောက်လောက်နဲ့ သန့်ရှင်းရေးလုပ်ရမဲ့နေရာ (ရုံးအဆောက်အဦး) ကိုသွားပါတယ်။
- အလုပ်ထဲကိုသွားဖို့က ကားထောက်ပံ့ပေးထားတာကြောင့် ခက်ခဲတာမျိုးတော့ မရှိပါဘူး
- အခုလစာကို ကျေနပ်ပါတယ်။
- အဆောက်အဦးသန့်ရှင်းရေးအလုပ်ကနေ ပြောင်းဖို့တော့ တွေးမထားပါဘူး

နိုင်ငံ : ဗီယက်နမ်အမျိုးသား

- နည်းပညာကျွမ်းကျင်စာမေးပွဲအတွက်ကုမ္ပဏီကဝန်ထမ်းကသင်ပေးပြီး၊၂ပတ်လောက်စာလေ့လာရုံ
နဲ့ စာမေးပွဲအောင်သွားပါတယ်
- ကုမ္ပဏီက စီနီယာတွေကလည်း ပျော်တတ်တဲ့သူများပြီး အလုပ်ကပျော်စရာကောင်းပါတယ်။
- မြန်မြန်လေး ဂျပန်စာတွေကို အလုပ်တွေပြန်သင်ပြပေးနိုင်ချင်တယ်။

နိုင်ငံ : မြန်မာအမျိုးသမီး

- ဟိုတယ်မှာအိပ်ရာပြင်ဆင်တဲ့အလုပ်ကို လုပ်ပါတယ်။
- အချိန်ပိုင်းအလုပ်သမားက သန့်ရှင်းရေးလုပ်ပြီးတဲ့နောက် စစ်ဆေးတဲ့အပိုင်းကို
တာဝန်ယူထားပါတယ်။
- နောက်ဆုံးအနေနဲ့ကတော့ စစ်ဆေးသူနေရာကို မျှော်မှန်းထားပါတယ်။

၁
“ငယ်တန်း”
ဂျပန်စာလေ့လာရေး

၂
“ငယ်တန်း”
ဂျပန်စာလေ့လာရေး

၃
“ငယ်တန်း”
ဂျပန်စာလေ့လာရေး

၄
“ငယ်တန်း”
ဂျပန်စာလေ့လာရေး

၅
“ငယ်တန်း”
ဂျပန်စာလေ့လာရေး

- 1 နေထိုင်ခွင့် “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁”
- 2 နေထိုင်ခွင့် “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁” တွင် လုပ်ကိုင်ရန်အတွက်
- 3 အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်၏ “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁”
- 4 နိုင်ငံတွင်းဝင်ရောက်ခြင်း၊ နေထိုင်မှုထောက်ပံ့ခြင်း မိတ်ဆက်မှု
- 5 ခိုခင်းချုပ်

- အလုပ်ထဲက မန်နေဂျာက တော်တော်လေး ကြင်ကြင်နာနာဆက်ဆံပေးတာကြောင့် အလုပ်ကပျော်ပါတယ်။

3.1.6 အလုပ်အကိုင်ရှာဖွေနည်း

ဂျပန်ရဲ့ အဆောက်အဦးသန့်ရှင်းရေးအလုပ်တွေကို ပင်မစာမျက်နှာနဲ့ ဆိုရှယ်မီဒီယာတွေကတဆင့် အလုပ်ခေါ်နေသောကြောင့်ဂျပန်နိုင်ငံတွင်းမှာရှိနေခဲ့လျှင်စိတ်ဝင်စားသောလုပ်ငန်းကို ဝင်ရောက်လျှောက်ထားကြည့်ကြရအောင်။

တစ်ကြိမ်အမိန့်ငံကိုပြန်သွားလျှင်လည်းအေဂျင်စီများနှင့်လုပ်ငန်းမိတ်ဆက်ပေးသောကုမ္ပဏီသည်တို့မှတဆင့် အလုပ်ရှာဖွေကြသူများလည်းရှိသည်။

(အကိုးအကား) အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်အလုပ်ခေါ်မှု ရှာဖွေနည်း

ဥပမာ ၁ : ဂျပန်ကုမ္ပဏီ၏ ပင်မစာမျက်နှာနှင့် ဆိုရှယ်မီဒီယာများမှ တိုက်ရိုက်အလုပ်လျှောက်ခြင်း

ဥပမာ ၂ : အေဂျင်စီများအားဆက်သွယ်ပြီး အလုပ်ခေါ်ယူမှုရှိမရှိအတည်ပြုခြင်း

ဥပမာ ၃ : အထူးနည်းပညာကျွမ်းကျင်စနစ်ကိုအသုံးပြုချင်သူနိုင်ငံခြားသားအဖြစ်

မိတ်ဆက်ပေးသောကုမ္ပဏီများတွင် စာရင်းသွင်းထားခြင်း



3.1.7 အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်တွင် “အထူးနည်းပညာကျွမ်းကျင်နံပါတ် ၁” ကိုရယူရန်အတွက်?

အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်၏အထူးနည်းပညာကျွမ်းကျင်နံပါတ် ၁အကဲဖြတ်စာမေးပွဲနှင့် ဂျပန်စာစာမေးပွဲကို အောင်မြင်ရန်လိုအပ်သည်။

ဂျပန်စာစာမေးပွဲသည်ဂျပန်စာအရည်အချင်းစစ်စာမေးပွဲN4၊သို့မဟုတ်

ဂျပန်ဖောင်ဒေးရှင်းဂျပန်စာအခြေခံစာမေးပွဲတစ်ခုခုကိုအောင်မြင်ထားရန်လိုအပ်ပါသည်။

	ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ	အထူးနည်းပညာကျွမ်းကျင်နံပါတ် ၁အကဲဖြတ်စာမေးပွဲ
အမျိုးအစား	ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ https://www.jlpt.jp/ ဂျပန်ဖောင်ဒေးရှင်း ဂျပန်စာအခြေခံစာမေးပွဲ https://www.jpfr.go.jp/jft-basic/	အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁ အကဲဖြတ်စာမေးပွဲ https://www.j-bma.or.jp/examination
ကျင်းပမည့်နေရာ	ဂျပန်	ဂျပန်၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်
ကျင်းပမည့်ကာလ	ဂျပန်စာအရည်အချင်းစစ်စာမေးပွဲကျင်းပမှု တစ်နှစ် ၄ ကြိမ် ဂျပန်ဖောင်ဒေးရှင်း	တစ်နှစ် ၂ ကြိမ်~ ၄ ကြိမ်(၂၀၂၂ခုနှစ်)

	ဂျပန်စာအခြေခံစာမေးပွဲကျင်းပမှု https://www.jpft.go.jp/jft-basic/	
အောင်စာရင်း ကြေညာချိန်အထိ ကြာချိန်ကာလ	ပျမ်းမျှ ၂ လကြာ	ပျမ်းမျှ ၁ လကြာ
အခြား	အောင်လက်မှတ်ထုတ်ရန် လိုအပ်သည့်အခါ ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ https://www.jlpt.jp/certificate/index.html	ဗီဇာလျှောက်ရန် အောင်မြင်ကြောင်းထောက်ခံစာလိုအပ် “အောင်မြင်ကြောင်းထောက်ခံစာ” ထုတ်ပေးရန်လျှောက်ထားမှုအား စာမေးပွဲအောင်သူ နိုင်ငံခြားသားမှ ကိုယ်တိုင်ထုတ်ယူနိုင်သောငြား အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁ တွင် အလုပ်လုပ်ရမည့် အလုပ်အား မေးမြန်းအတည်ပြုပါ။ အောင်လက်မှတ်ထုတ်ခံ ယန်း ၁၄,၇၀၀ (အခွန်ပါပြီး) အား အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁ တွင် အလုပ်လုပ်ရမည့် အလုပ်မှပေးချေမည်ဖြစ်သည်။

နောက်ပိုင်းစာမေးပွဲကျင်းပမှုအစီအစဉ်များကိုနိုင်ငံလုံးဆိုင်ရာအဆောက်အဦးထိန်းသိမ်းရေးအဖွဲ့ ရဲ့အောက်ပါ
ဝက်ဆိုဒ်တွင်အတည်ပြုနိုင်သည်။

<https://www.j-bma.or.jp/qualification-training/zairyu>

3.1.8 စာမေးပွဲအတွက် စာလေ့လာနည်း

စာမေးပွဲအတွက် ပြင်ဆင်ရန် သီးသန့်ဖတ်စာအုပ်များနှင့် အဆောက်အဦးသန့်ရှင်းရေးအလုပ်နှင့်
ပတ်သတ်၍ကောင်းမွန်စွာသိရှိနားလည်စေရန်အတွက်ဗီဒီယိုစသည်တို့ရှိပါသည်။

အကိုးအကားပြုလေ့လာကြည့်ကြရအောင် !

အဆောက်အဦးသန့်ရှင်းရေးစာမေးပွဲအတွက် သီးသန့်ဖတ်စာအုပ်

ပြည်သူ့အကျိုးစီးပွားကော်ပိုရေးရှင်းနိုင်ငံလုံးဆိုင်ရာအဆောက်အဦးထိန်းသိမ်းရေးအဖွဲ့၏

စာမေးပွဲအထူးထုတ်ဖတ်စာအုပ်

အဆောက်အဦးသန့်ရှင်းရေးအထူးနည်းပညာကျွမ်းကျင်အကဲဖြတ်စာမေးပွဲ ဖတ်စာအုပ် (e-bookဗားရှင်း)

(ဂျပန်နှင့်အခြားဘာသာစကားဗျူ)

(အောက်ပါURL သို့မဟုတ် QRကုဒ် မှတစ်ဆင့်စစ်ဆေးနိုင်သည်။)

<https://www.j-bma.or.jp/qualification-training/zairyu>

၁ ဂျပန်
“ငယ်စဉ်ကစပြီး”

၂ ဂျပန်
“ငယ်စဉ်ကစပြီး”

၃ ဂျပန်
“ငယ်စဉ်ကစပြီး”

၄ ဂျပန်
“ငယ်စဉ်ကစပြီး”

၅ ဂျပန်

1

နေထိုင်ခွင့် “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁”



အထူးနည်းပညာကျွမ်းကျင်စာမေးပွဲ သုံးသပ်ချက်များအား ရှင်းပြထားသောဗီဒီယို

(အောက်ပါURL သို့မဟုတ် QRကုဒ် မှတစ်ဆင့်စစ်ဆေးနိုင်သည်။)

<https://www.youtube.com/watch?v=qA0qVg408nM>

2

နေထိုင်ခွင့် “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁” တွင် လုပ်ကိုင်ရန်အတွက်



3

အဆောက်အဦးသန့်ရှင်းရေးနည်းပညာကျွမ်းကျင် နံပါတ် ၁ “J”

3.1.9 အဆောက်အဦးသန့်ရှင်းရေးနည်းပညာကျွမ်းကျင်စာမေးပွဲအကြောင်းအရာ

အဆောက်အဦးသန့်ရှင်းရေးနည်းပညာကျွမ်းကျင်စာမေးပွဲတွင်

အကဲဖြတ်စာမေးပွဲနှင့်လက်တွေ့စာမေးပွဲတို့ရှိပါသည်။

ဤတွင် မေးခွန်းဟောင်းများကို မိတ်ဆက်ပေးပါမည်။

အကဲဖြတ်စာမေးပွဲ၏သာဓကများ (စာမေးပွဲကို ဂျပန်ဘာသာဖြင့်ဖြေရမည်) (အရင်းအမြစ်ကိုကိုးကားပါ)

(အောက်ပါURL သို့မဟုတ် QRကုဒ် မှတစ်ဆင့်စစ်ဆေးနိုင်သည်။)

https://www.j-bma.or.jp/wp-content/uploads/2019/12/2019tokutei_mondai_v2.pdf

4

နိုင်ငံတွင်းဝင်ရောက်ခြင်း၊ နေထိုင်မှုထောက်ပံ့ခြင်း မိတ်ဆက်မှု



5

ရုံးချုပ်

လက်တွေ့စာမေးပွဲ၏ သာဓကများ (စာမေးပွဲကို ဂျပန်ဘာသာဖြင့်ဖြေရမည်)

သန့်ရှင်းရေးသုံးကိရိယာများကို စာမေးပွဲခန်းတွင် ပြင်ဆင်ထားပါသည်။

နေထိုင်ခွင့် “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁”

နေထိုင်ခွင့် “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁” တွင် လုပ်ကိုင်ရန်အတွက်


အဆောက်အအုံအသုံးပြုရန်လျှောက်ထားရန် “အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁”

နိုင်ငံတွင်းဝင်ရောက်ခြင်း၊ နေထိုင်မှုထောက်ပံ့ခြင်း၊ မိတ်ဆက်မှု

မှီခိုချုပ်

4. နိုင်ငံတွင်းဝင်ရောက်ခြင်း၊ နေထိုင်မှုထောက်ပံ့ခြင်း၊ မိတ်ဆက်မှု

“အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁” တွင် အလုပ်လုပ်လျှင် ဂျပန်နိုင်ငံသို့ဝင်ရောက်ခြင်းနှင့် နေထိုင်မှုဘဝတို့နှင့်ပတ်သတ်၍ အောက်ပါတောက်ပုံများကိုရယူနိုင်သည်။



ကုမ္ပဏီနှင့် ကုမ္ပဏီနှင့်ချိတ်ဆက်ထားသော စာရင်းသွင်းထောက်ပံ့မှုအေဂျင်စီများအား အောက်ပါတောက်ပုံများကိုပြုမည်။

1. ကုမ္ပဏီနှင့် စာချုပ်ပြီးပါက နေထိုင်ခွင့်လိုင်စင်နှင့်လိုင်စင်မလျှောက်ထားမီ ကုမ္ပဏီမှ “စာချုပ်ပါအကြောင်းအရာနှင့် အလုပ်လုပ်ကိုင်မှုအကြောင်းအရာ” စသည်ကို ရှင်းပြပေးမည်ဖြစ်သည်။
2. ဂျပန်သို့လာချိန်တွင် ကုမ္ပဏီမှ လေဆိပ်အထိလာကြိုပေးပြီး ကုမ္ပဏီနှင့် အိမ်အထိ လိုက်ပို့ပေးမည်။ ထို့အပြင် သင်၏နိုင်ငံသို့ပြန်ချိန်တွင် ကုမ္ပဏီမှ လေဆိပ် လုံခြုံရေးစစ်ဆေးမှုအထိ လိုက်ပါပေးမည်။
3. ကုမ္ပဏီဝန်ထမ်းများနေထိုင်ရာအိမ်ကို အာမခံပေးတာမျိုး ကုမ္ပဏီအိမ်ရာ (မိသားစုကုမ္ပဏီအိမ်ရာ) ကို ငှားပေးတာမျိုးလုပ်ပေးပါမည်။ ထို့အပြင် ဘဏ်အကောင့်ဖွင့်ပေးခြင်း၊ ဖုန်းနှင့် လျှပ်စစ်၊ ဂတ်စ်တို့နှင့် စာချုပ်ချုပ်ရန် ကူညီပေးခြင်း စသည်တို့ ပြုလုပ်ပေးပါမည်။
4. ကုမ္ပဏီမှ ဂျပန်နိုင်ငံ၏စည်းမျဉ်းများနှင့် အပြုအမူများကို သင်ကြားပေးပါမည်။ ထို့အပြင် ဘတ်စ်ကားနှင့် ရထားစီးနည်းနှင့် ငလျင်လှုပ်သောအချိန်စသည်တွင် မည်သို့လုပ်ဆောင်ရမည်ကို သင်ကြားပေးပါမည်။
5. ကုမ္ပဏီမှ မြို့တော်ခန်းမနှင့် အခွန်စသည့် လုပ်ထုံးလုပ်နည်းများတွင် ပါဝင်ကူညီပေးမည်။ ထို့အပြင် လုပ်ထုံးလုပ်နည်း စာရွက်စာတမ်းများရေးသားရာတွင် ကူညီလုပ်ဆောင်ပေးမည်။
6. ကုမ္ပဏီမှ ဂျပန်စာလေ့လာရန်ကျောင်း စသည်ကိုလည်း ရှင်းပြပေးမည်။
7. အခက်ခဲရှိခဲ့လျှင် သင့်နိုင်ငံ၏ဘာသာစကားဖြင့် ဆွေးနွေးလိုရုံပြီး အကြံဉာဏ်များ ရယူနိုင်ပါသည်။

8. ကုမ္ပဏီမှ အနီးနားမှပွဲတော်များသွားရန် လမ်းညွှန်ပေးခြင်း၊ အနီးနားမှ ဂျပန်လူမျိုးများနှင့် စကားပြောရန် အခွင့်အရေးများကိုပြုလုပ်ပေးခြင်းများ လုပ်ပေးပါမည်။
 9. ကုမ္ပဏီမှထွက်လိုသည့်အချိန်တွင် ကုမ္ပဏီမှ နောက်အလုပ်တစ်ခုရှာပေးတဲ့ ထောက်ပံ့မှုကိုရရှိနိုင်ပါသည်။
 10. ကုမ္ပဏီထောက်ပံ့မှုခေါင်းဆောင်နှင့် ပုံမှန်အစည်းအဝေးလုပ်ပါမည်။ အကယ်၍ အလုပ်တွင်းပြဿနာရှိလျှင် ဆွေးနွေးနိုင်ပါသည်။
- အရင်းအမြစ်: တရားရေးဝန်ကြီးဌာန “အထူးနည်းပညာကျွမ်းကျင်လမ်းညွှန်စာအုပ်” (နိုင်ငံခြားသားသုံး)

၁	၁၀၂၇	၁၀၂၇	၁၀၂၇	၁၀၂၇	၁၀၂၇
၂	၁၀၂၇	၁၀၂၇	၁၀၂၇	၁၀၂၇	၁၀၂၇
၃	၁၀၂၇	၁၀၂၇	၁၀၂၇	၁၀၂၇	၁၀၂၇
၄	၁၀၂၇	၁၀၂၇	၁၀၂၇	၁၀၂၇	၁၀၂၇
၅	၁၀၂၇	၁၀၂၇	၁၀၂၇	၁၀၂၇	၁၀၂၇

နေထိုင်ခွင့် “အထူးနည်းပညာကျွမ်းကျင်
နံပါတ် ၁”

နေထိုင်ခွင့် “အထူးနည်းပညာကျွမ်းကျင်
နံပါတ် ၁” တွင် လုပ်ကိုင်ရန်အတွက်

အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်၏
“အထူးနည်းပညာကျွမ်းကျင် နံပါတ် ၁”

နိုင်ငံတွင်းဝင်ရောက်ခြင်း၊
နေထိုင်မှုထောက်ပံ့ခြင်း မိတ်ဆက်မှု

နိဂုံးချုပ်

5. နိဂုံးချုပ်

ဂျပန်၏ “အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း” သည် အဆောက်အဦးတွင်းဝန်းကျင်ကို ရောဂါကင်းရှင်းစွာနှင့် သပ်ရပ်စွာသိမ်းဆည်းပြီး လူတို့၏နေထိုင်မှုကို ကျန်းမာရေးရှုထောင့်မှ ထောက်ပံ့ပေးနေသော အလုပ်ဖြစ်သည်။ ရောဂါကင်းရှင်းစွာဖြင့် သန့်ရှင်းသောဝန်းကျင်ကို ဖန်တီးပြီး၊ ကာစတန်မာများကို ကြိုဆိုသည့် “စေတနာဖြင့်လုပ်ဆောင်ပေးခြင်း” သည် ယခုခေတ်တွင် ကမ္ဘာပေါ်တွင် ဂုဏ်ယူရသော “ယဉ်ကျေးမှု” ဖြစ်ပြီး “စီးပွားရေး” လည်းဖြစ်ပါသည်။ အမှန်မှာ အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း ၁၉၅၀ ခုနှစ်နောက်ပိုင်းတွင် စတင်လာပြီး အခုထိရာစုနှစ်တဝက်သာရှိသေးသော စီးပွားရေးစနစ်သစ်လည်းဖြစ်သည်။

ဤစီးပွားရေးအသစ်ဖြစ်သည့် “အဆောက်အဦး” သန့်ရှင်းရေးကို အမိနိုင်ငံကပို၍လှပပြီး၊ ပို၍ရောဂါကင်းသန့်ရှင်းစေရန်၊ ထို့နောက် လူအများ၏ နေထိုင်မှုကိုပို၍ ကျန်းကျန်းမာမာ ဖြစ်စေရန်၊ ဂျပန်တွင် “အဆောက်အဦးသန့်ရှင်းရေး” နည်းပညာကို သင်ယူရင်း စီးပွားရေးလုပ်ထုံးများကို သင်ယူကြရအောင်ပါ။

ဂျပန်သည်လည်းအာရှ၏အဖွဲ့ဝင်ဖြစ်ပါသည်။ ယခုအထိပျိုးထောင်ခဲ့သော သန့်ရှင်းရေး၏အလှ ဘာသာရပ်” ကို အာရှသို့လည်း ဂုဏ်ယူရသော “ယဉ်ကျေးမှု” ဖြစ်စေပြီး၊ နောက်တွင် DX ပြောင်းလဲမှုဖြင့် တိုးတက်စေရန်၊ ဤ “သန့်ရှင်းရေးလုပ်ငန်း” သည် အာရှမှစတင်လာသော ကမ္ဘာကလက်ခံနိုင်သော “စီးပွားရေး” ဖြစ်စေရန် အတူတကွအကောင်အထည်ဖော်ကြရအောင်။

“ယဉ်ကျေးမှု” နှင့် “စီးပွားရေး” ကို သင်ယူထားသော သင်တို့က အထူးနည်းပညာကျွမ်းကျင် “အဖြစ် သာမကဘဲ “အမိနိုင်ငံတွင် ပတ်ဝန်းကျင်စီးပွားရေးကို မြှင့်တင်သွားမည့်” ထိုသို့သော ပြန်လည်းအသုံးပြုသော လူ့အဖွဲ့အစည်းကို တည်ဆောက်ကြရန် မျှော်လင့်နေပါသည်။

